

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန

နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေညာချက်

- ၁။ နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးရန် တင်ပြသည့်ကုမ္ပဏီသည် မှတ်ပုံတင်ကာလ ၁ နှစ် ပြည့်ပြီး သည့် ကုမ္ပဏီဖြစ်ရမည်။
- ၂။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဆိုင်းငံ့ခြင်း (Suspended)၊ ပယ်ဖျက်ခြင်း (Struck-off) ခံရသောကုမ္ပဏီများသည် ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီးနောက် ၁ နှစ် ကြာပြီးမှသာ သက်တမ်းတိုး ထောက်ခံခြင်းများအား ဆက်လက် လက်ခံဆောင်ရွက်ပေးမည်။
- ၃။ ကုမ္ပဏီမှ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအတွက် ၎င်း၏ ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် ၉၀ မှ ၁၂၀ အတွင်း ကြိုတင် လျှောက်ထားရမည်။ နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်သက်တမ်းသည် အနည်းဆုံး ၆ လ သက်တမ်းကျန်ရှိရမည်။
- ၄။ နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးလျှောက်ထားရန်အတွက် ကုမ္ပဏီသည် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြနိုင်ရမည်-
 - (က) ကုမ္ပဏီ၏ အချက်အလက်အကျဉ်းချုပ် (Updated Company Extract Form)၊
 - (ခ) ကုမ္ပဏီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း၊ (လိုင်စင်(License)/ ပါမစ် (Permit)/ လုပ်ငန်းအထောက်အထား (Evidence from Government Agency), လုပ်ငန်းစာချုပ် (Business Contract with Other Related Organization (if Any))
 - (ဂ) ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ နိုင်ငံခြားသားနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ခံဝန်ချက် တင်ပြစာ၊
 - (ဃ) ကုမ္ပဏီသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များအတွက် အခွန် ထမ်းဆောင်ပြီးမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အခွန်ထမ်းဆောင်ပြီးမှု (သို့မဟုတ်) စာရင်းစစ် အစီရင်ခံစာ (သို့မဟုတ်) ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ထားသည့် အထောက်အထား (ရှိလျှင်) တင်ပြရမည်၊
 - (င) သက်ဆိုင်ရာနိုင်ငံခြားသား၏ ၆ လအတွင်း ရိုက်ကူးထားသည့် (2"x 1.5") အရွယ် ထင်ရှားသည့် ဓာတ်ပုံ၊ ပညာအရည်အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ ပြည်ပတွင် နေထိုင်သည့် အမြဲတမ်း နေရပ်လိပ်စာ (ပြည်တွင်းတွင် နေထိုင်သည့် နေရပ်လိပ်စာ) တို့ပါဝင်သည့် CV Form ၊ (ပူးတွဲပါပုံစံ၏ အချက်အလက် အပြည့်အစုံဖော်ပြရန်)
 - (စ) နိုင်ငံခြားသားဝန်ထမ်း၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် လုပ်ငန်းတာဝန်များ TOR (Terms of Reference) ၊
 - (ဆ) ကုမ္ပဏီတွင် ခန့်ထားသည့် နိုင်ငံခြားသား၏ အလုပ်ခန့်စာချုပ်နှင့် ပညာရေး အထောက်အထား၊

- (ဇ) ပြည်တွင်းနေရပ်လိပ်စာ အပြောင်းအလဲရှိပါက ဌာနသို့အကြောင်းကြားရန်၊
 - (ဈ) နိုင်ငံခြားသားအနေဖြင့် ဒုတိယအကြိမ် သက်တမ်းတိုးတင်ပြပါက အဆိုပါပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့် ကာလများ၏ လစာဝင်ငွေခွန် ထမ်းဆောင်ပြီးသည့် အထောက်အထား၊
 - (ည) ကုမ္ပဏီတွင် ဝန်ထမ်းခန့်ထားမှုအခြေအနေ (နိုင်ငံခြားသား/ နိုင်ငံသား) အမည်၊ ရာထူး၊ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ ဖုန်းနံပါတ်၊
 - (ဋ) မိသားစုဝင်များအနေဖြင့် (ဇနီး/ ခင်ပွန်း/ သား/ သမီး) တို့၏ အထောက်အထား ခိုင်လုံစွာ ပူးတွဲတင်ပြပါ။
- ၅။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်/ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် MOVAS (<http://movas.dica.gov.mm/>) တွင်သာလျှောက်ထားရမည်။ အွန်လိုင်း ဗီဇာသက်တမ်းတိုးထောက်ခံချက် (Recommendation Letter For Visa Extension) (<https://visaonline.dica.gov.mm/>) သို့ လာရောက် လျှောက်ထားပါက လက်ခံ ဆောင်ရွက်မည် မဟုတ်ပါ။
- ၆။ ဤကြေညာချက်သည် ၁၄-၉-၂၀၂၂ ရက်နေ့မှ စတင်ပြီး သက်ရောက်မှုရှိသည်။

(ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် တင်ပြလာသော ဗီဇာကိစ္စအပေါ် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်သော်လည်း လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်းလျှောက်ထားခြင်းကို ငြင်းပယ်နိုင်သည်။

Curriculum Vitae

-2"x 1.5" -Prominent - Recent Photo within 6 months

- | No | Personal Detail | |
|----|--|---|
| 1 | Incumbent Company Name -
Including Updated
Company Extract Form | - |
| 2 | Name | - Mr/ Ms/ Mrs |
| 3 | Passport (Old and New) | - |
| 4 | Nationality | - |
| 5 | Designation | - e.g. Marketing Manager |
| 6 | Skill/ Education | - |
| 7 | TOR (Terms of Reference)/
Job Descriptions | - |
| 8 | Employment History | - |
| 9 | E-Mail | - |
| 10 | Contact Number | -Mobile -
Office - |
| 11 | Address | -Domestic/ Local Address -
Foreign Permanent Address - |
| 12 | Information for Family
Members (Marriage
Certificate & Birth
Certificate) | -(Spouse/ Immediate Family members) |
| 13 | Have you applied Business
Visa before? | - |